

၄။ သဒ္ဒါရှင်းလင်းချက်

၁. N(နေရာ)へ 行きます/来ます/帰ります

ရွှေ့လျားမှုကိုဖော်ပြသောကြိယာကိုအသုံးပြုသောအခါရွှေ့လျားမှု၏ရှေးရှုရာကိုဝိဘတ် へ ဖြင့်တွဲ၍ဖော်ပြသည်။

- ① 京都へ 行きます。 ကျိုတိုကို သွားပါတယ် (/မယ်)။
 - ② 日本へ 来ました。 ဂျပန်ကို လာခဲ့ပါတယ်။
 - ③ うちへ 帰ります。 အိမ်ကို ပြန်ပါမယ်။
- [မှတ်ချက်]ဝိဘတ် へ ကို え ဟု အသံထွက်သည်။

၂. どこ[へ]も 行きません/行きませんでした

အမေးစကားလုံးဖြင့်မေးသောအမျိုးအစားအုပ်စုမှအရာအားလုံးကိုအငြင်းပုံစံပြုလိုလျှင် အမေး စကားလုံးတွင် ဝိဘတ် も ကိုတွဲ၍ ကြိယာကို အငြင်းပုံစံပြောင်းရသည်။

- ④ どこ[へ]も 行きません。 ဘယ်[ကို]မှ မသွားပါဘူး။
- ⑤ 何も 食べません。 ဘာမှ မစားပါဘူး။
- ⑥ だれも 来ませんでした。 ဘယ်သူမှ မလာခဲ့ပါဘူး။

၃. N(ယာဉ်)で 行きます/来ます/帰ります

ဝိဘတ် で သည် နည်းလမ်း၊ အသုံးပြုနည်းကို ဖော်ပြသည်။ ဤနေရာတွင်ယာဉ်ကိုဖော်ပြသော နာမ်၌တွဲ၍ ရွှေ့လျားမှုပြု ကြိယာနှင့်အတူအသုံးပြုကာ လမ်းပန်းဆက်သွယ်မှုနည်းလမ်းကိုဖော်ပြ သည်။

- ⑦ 電車で 行きます。 ရထားနဲ့ သွားပါတယ် (/မယ်)။
 - ⑧ タクシーで 来ました。 တက္ကစီနဲ့ လာခဲ့ပါတယ်။
- လမ်းလျှောက်၍ရွှေ့လျားသောအခါ あるいて ကိုအသုံးပြုသည်။ ဝိဘတ် で ကိုမတွဲရ။
- ⑨ 駅から 歩いて 帰りました。 ဘူတာကနေ လမ်းလျှောက်ပြီး ပြန်ခဲ့ပါတယ်။

၄. N(လူ/တိရစ္ဆာန်)と V

ပြုမှုခြင်းအမှု (/လုပ်ရှားလုပ်ဆောင်မှု)ကိုအတူဆောင်ရွက်သောသူ (/တိရစ္ဆာန်)၌ ဝိဘတ် と ကို တွဲ၍ဖော်ပြသည်။

- ⑩ 家族と 日本へ 来ました。 မိသားစုနဲ့ ဂျပန်ကို လာခဲ့ပါတယ်။
- တစ်သီးပုဂ္ဂလအနေဖြင့်ပြုမှုခြင်းအမှု (/လုပ်ရှားလုပ်ဆောင်မှု)ကိုလုပ်ဆောင်သောအခါ ひとりで ကိုအသုံးပြုသည်။ ထိုအခါမျိုးတွင်ဝိဘတ် と ကို မသုံးရ။
- ⑪ 一人で 東京へ 行きます。 တစ်ယောက်တည်း တိုကျိုကို သွားပါတယ်။

၅. いつ

အချိန်ကိုမေးမြန်းရာတွင် なんじ၊なんようび၊なんがつなんにち ကဲ့သို့သော なん ဖြင့်သုံး ထားသောအမေးစကားကိုအသုံးပြုသည့်အပြင်အမေးစကားလုံး いつ ကိုလည်းအသုံးပြုသည်။

- いつ တွင်ဝိဘတ် に ကိုမတွဲရ။
- ⑫ いつ 日本へ 来ましたか。 ဘယ်တုန်းက ဂျပန်ကို လာခဲ့ပါသလဲ။
.....3月25日に 来ました。ဥလ ၂၅ရက်က လာခဲ့ပါတယ်။
- ⑬ いつ 広島へ 行きますか。 ဘယ်တော့ ဟီရိုရှီးမားကို သွားပါမလဲ။
.....来週 行きます。နောက်အပတ် သွားပါမယ်။

၆. ~よ

よ ဟူသောပစ္စည်းကိုဝါကျနောက်ဆုံးတွင်တွဲ၍ နာသူမသိသောအကြောင်းအရာကိုပြောပြခြင်း၊ ပြောသူ၏ဆုံးဖြတ်ချက်နှင့် အထင်အမြင်တို့ကိုနာသူအားပြောကြားခြင်းစသောအခါမျိုးတွင်အသုံး ပြုသည်။

- ⑭ この電車は 甲子園へ 行きますか。 ဒီ ရထားက ခိုးရိုအမ်းကို သွားပါသလား။
.....いいえ、行きません。次の「普通」ですよ。
.....ဟင့်အင်း၊ မသွားပါဘူး။ (ခိုးရိုအမ်းက) နောက်လာမယ့် ရိုးရိုး (ရထား) ပါ။
- ⑮ 北海道に 馬がたくさん いますよ。 ဟော်ကိုင်းဒီးမှာ မြင်းတွေ အများကြီး ရှိတယ်လေ။ (သင်ခန်းစာ-၁၈)
- ⑯ マリアさん、このアイスクリーム、おいしいですよ。 မစ္စမရီအ၊ ဒီရေခဲမုန့်လေး စားလို့ကောင်းတယ် [တော့]။ (သင်ခန်းစာ-၁၉)

၇. そうだね

そうですね သည်တစ်ဖက်လူပြောသောအရာကိုသဘောတူကြောင်း၊ထပ်တူခံစားရကြောင်း ကိုဖော်ပြသောစကားဖြစ်သည်။၎င်းနှင့်ဆင်တူအသုံးအနှုန်းအဖြစ် そうですか (သင်ခန်းစာ-၂နှင့် သင်ခန်းစာ-၇ကိုမှီငြမ်းရန်)ဟူသောစကားကိုတွေ့နိုင်သည်။

そうですね သည်ပြောသူအနေဖြင့် မသိသေးသောသတင်းအချက်အလက်အသစ်ဖြစ်ကြောင်းကိုသိရှိရ၍လက်ခံနားလည်ပေးသော အခါတွင်အသုံးပြုသည့်အသုံးအနှုန်းဖြစ်ပြီး၊

そうですね သည်ပြောသူကိုယ်တိုင်လည်းဤသို့ ထင်မြင်ကြောင်း၊သိရှိပြီးသားဖြစ်ကြောင်းနှင့်၎င်းအကြောင်းအရာနှင့်ပတ်သက်၍သဘောတူညီ ကြောင်း၊ထပ်တူခံစားရကြောင်းကိုဖော်ပြသောအခါတွင်အသုံးပြုသည်။

- ⑰ あしたは 日曜日ですね。 မနက်ဖြန် တနင်္ဂနွေနေ့နော်။
.....あ、そうですね。ဟာ၊ ဟုတ်တယ်နော် (/ဟုတ်သားပဲ)။

